

မီဒီယာအကြံပေး

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ် ဆွေးနွေးပွဲ (Universal Periodic Review) တွင် မီဒီယာများ၏အရေးပါသော အခန်းကဏ္ဍ

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အဓိကလုပ်ပိုင်ခွင့်အာဏာတစ်ရပ်အနေဖြင့် နိုင်ငံအလိုက် လူ့အခွင့်အရေးတာဝန်များနှင့် ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ "အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ပုံမှန် သုံးသပ်ဆွေးနွေးပွဲ (UPR) ကို ကျင်းပပေးပါသည်။ ထို့ကြောင့် UPR သည် အဓိကကျသော လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းယန္တရားတစ်ခုဖြစ်သည့်အပြင် ဒေသအောက်ခြေပိုင်းတွင် လူ့အခွင့်အရေးကိုပိုမိုအကောင်အထည်ဖော်နိုင်ရန်အတွက် အရေးပါသော နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါသည်။ မြန်မာအစိုးရမှ လူ့အခွင့်အရေးကိုလေးစားလိုက်နာဆောင်ရွက်ရမည့်တာဝန်နှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်များမှ သုံးသပ်မှုပြုလုပ်ပေးမည့် "မြန်မာနိုင်ငံ၏ဒုတိယအကြိမ်မြောက် UPR" သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ (၆) ရက်နေ့တွင် ကျရောက်မည်ဖြစ်ပါသည်။

၎င်းအတွက် UPR အကြို တွေ့ဆုံဆွေးနွေးပွဲကို ညီမျှခြင်း မြန်မာ၏ဥက္ကဋ္ဌ ဦးအောင်မျိုးမင်း ဦးဆောင်မှုဖြင့် UPR Info နဲ့ မြန်မာ UPR ဖိုရမ်တို့မှ ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၂)ရက်မှ (၄)ရက်နေ့ထိမှာ ကျင်းပမည်ဖြစ်ပါသည်။ ဦးအောင်မျိုးမင်းနှင့် အာရှဒေသကိုယ်စားလှယ် Emile Pradichit တို့က "မြန်မာနိုင်ငံ၏ဒုတိယအကြိမ်မြောက် UPR တွင် မီဒီယာများ၏အရေးပါသောအခန်းကဏ္ဍ"နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုပြုလုပ်မည်ဖြစ်ပါသည်။ တင်ပြမှု၏ရည်ရွယ်ချက်မှာ UPR၏ အရေးပါပုံ၊ မီဒီယာများမှ အောက်ခြေပြည်သူများ၏အသံကို အများကြားသိနိုင်ရန်၊ မြန်မာအစိုးရထံသို့အသိပေးအကြောင်းကြားမည့် လူထုတို့၏အကြံပြုတောင်းဆိုချက်များအပေါ် အများနားလည်သဘောပေါက်မှုရှိရန်နှင့် တွန်းအားပေးမှုရှိစေရန်တွက် ကူညီဆောင်ရွက်ပေးနိုင်ပုံတို့ကို အသိပေးခြင်းဖြစ်ပါသည်။ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်သည် မြန်မာနိုင်ငံတွင် အဓိကလူ့အခွင့်အရေးဆိုင်ရာပြဿနာတစ်ခုဖြစ်သည့်အတွက် သတင်းထောက်များကိုယ်တိုင် မိမိတို့၏အခြေခံအခွင့်အရေးကိုအများသိရှိစေရန် UPR ဆွေးနွေးပွဲကို အသုံးပြုရန်အရေးကြီးပါသည်။

မီဒီယာရှင်းလင်းတင်ပြမှုတွင် လူ့အခွင့်အရေးလှုပ်ရှားသူများမှ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို တင်ပြခွင့်ရမည်ဖြစ်ပါသည်။ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များမှလည်း သတင်းထောက်များထံ သက်သေအထောက်အထားပြည့်စုံသော သတင်းအချက်အလက်များနှင့် ၎င်းတို့က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ မြန်မာအစိုးရကို ပြဌာန်းစေလိုသည့်အကြံပြုတောင်းဆိုချက်များတို့ကို တင်ပြရမည်ဖြစ်ပါသည်။ ၎င်းအကြံပြုတောင်းဆိုချက်များ ထိရောက်စွာပျံ့နှံ့နိုင်ရန် မီဒီယာတို့၏ပံ့ပိုးမှုကို ရယူနိုင်ရန်အတွက် ဆွေးနွေးတင်ပြမှုတစ်ခုပြီးတိုင်း အဖွဲ့သားများကို သတင်းထောက်များက မေးခွန်းများမေးမြန်းရန်ရှိပါသည်။ [ဤရှင်းလင်းတင်ပြမှုပြုလုပ်ခြင်းသည် Burma-Myanmar UPR ဆွေးနွေးပွဲအတွက် သတင်းထောက်များ၏ ပူးပေါင်းပါဝင်ခြင်းနှင့် ထောက်ခံမှုပေးခြင်း ကနဦးအစဖြစ်ပါသည်။](#)

UPR၏အကြံပြုတောင်းဆိုချက်များကြောင့် နောင်တက်လာမည့်မြန်မာအစိုးရအတွက် လူ့အခွင့်အရေးကိစ္စများကိုတွယ်ခြေရှင်းရာတွင် အခြေခံလမ်းညွှန်ချက်တစ်ခုဖြစ်ပေါ်လာစေမည်ဟု မျှော်လင့်ပါသည်။ သို့မှသာလျှင် မြန်မာအစိုးရမှ ၎င်း၏ဒုတိယအကြိမ်မြောက် UPR၏ အကြံပြုချက်များကိုအကောင်အထည်ဖော်နိုင်ရန် အမျိုးသားအဆင့် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခု ပေါ်ပေါက်လာအောင် လုပ်ဆောင်လိုသည့်ဆန္ဒရှိလာမည်ဖြစ်ပါသည်။

နေရာ	:	Best Western Chinatown Hotel, Ballroom အမှတ် ၁၂၇-၁၃၇ အနော်ရထာလမ်း၊ လမ်းမတော်လမ်းထိပ်၊ လသာမြို့နယ်၊ ရန်ကုန်၊ မြန်မာ
အချိန်	:	၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်၊ နေ့လယ် (၂)နာရီမှာ ညနေ (၅) နာရီထိ
ဘာသာစကား	:	အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးစလုံး တပြိုင်နက်ဘာသာပြန်ဆိုမှု ဆောင်ရွက်ပေးမည်။

ဆွေးနွေးတင်ပြမည့်အဖွဲ့သားများ :

- **Dr Ma Thida**, PEN Myanmar
- **Zaw Moe**, Assistance Association for Political Prisoners (Burma) – AAPP
- **Joseph Wah**, Equality Myanmar
- **Ei Ei Min**, Coalition of Indigenous People in Myanmar/Burma
- **Naw Eh Thaw**, Karen Human Rights Group (KHRG)
- **Lway Poe Ngel**, Network for Human Rights Documentation – Burma (ND-Burma)
- **Mu Sel**, Burma Partnership
- **Min Htun**, Karen Student Network Group
- **Myo Win**, SMILE Education and Development Foundation
- **Wai Wai Nu**, Women Peace Network – Arakan (WPNA)
- **New Zin Win**, Pyi Gyi Khin
- **Ko Aung Kyaw Kyaw**, Magwe Farmer Network
- **Moan Kaein**, Women Leagues’ of Burma (WLB)
- **May Sabe Phyu Phyu**, Gender Equality Network Myanmar (GEN)
- **Ye Yint Nuang**, United Against Child Trafficking (United ACT)
- **Nay Lin Htike**, Color Rainbow, ASEAN SOGIE Caucus

ဝက်ပစိုက်လိပ်စာ: <http://www.upr-info.org/en/news/media-briefing-upr-pre-session-on-myanmar-in-yangon>

သတင်းဆက်သွယ်ရန် :

Aung Myo Min (ညီမျှခြင်း မြန်မာ ဥက္ကဋ္ဌ), myominburma@gmail.com; +95 (0) 9448015306

Emilie Pradichit (အာရှဒေသကိုယ်စားလှယ်), e.pradichit@upr-info.org; +66 (0) 929015345

* UPR လုပ်ငန်းစဉ်စတင်ပြီးနောက် UPR *Info* ကို ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် UPR လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အထူးပြုဆောင်ရွက်နေသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။ ခွဲခြားဆက်ဆံမှု၊ နိုင်ငံရေးရောနှောမှုတို့ မရှိဘဲ နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးကိစ္စများကို ကိုင်ကွယ်ဆောင်ရွက်ပေးရာတွင် အတွေ့အကြုံများစွာပိုင်ဆိုင်ထားသော အဖွဲ့အစည်းလည်းဖြစ်သည်။ ဤတွေ့ဆုံပွဲသည် UPR *Info* မှ နိုင်ငံအဆင့်ပြုလုပ်မည့် “UPR အကြံ ဆွေးနွေးပွဲ” ဖြစ်ပြီး ဂျီနီဗာတွင် စီစဉ်ကျင်းပနေသော အကြံဆွေးနွေးပွဲများနှင့်တစ်ပေါင်းတည်း ကျင်းပခြင်းဖြစ်ပါသည်။

ရန်ကုန် UPR အကြံ ဆွေးနွေးပွဲအစီအစဉ်မှာ EU ကိုယ်စားလှယ်အဖွဲ့ဌာန၌ စက်တင်ဘာလ (၄) ရက်နေ့တွင် ပြုလုပ်မည့် သံတမန်များနှင့် ဆွေးနွေးပွဲတစ်ပွဲလည်း ပါဝင်ပါသည်။ ၎င်းဆွေးနွေးပွဲမှာ သံရုံးများမှ သံတမန်များနှင့် ဒေသခံလူ့အခွင့်အရေးလှုပ်ရှားသူများအား မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အခြေအနေကို ဆွေးနွေးတိုင်ပင်စေပြီး အကြံပြုတောင်းဆိုချက်များပြုလုပ်ပေးမည့်နိုင်ငံအစိုးရများထံမှ ထောက်ခံမှုများ ရယူစေမည် ဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအတွက် ယခင်တစ်ကြိမ်သုံးသပ်ဆွေးနွေးပွဲ၌ ထွက်ပေါ်ခဲ့သော အကြံပြုချက်များအား လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသောအခြေအနေကို အသိပေးနိုင်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများလည်း UPR လုပ်ငန်းစဉ်တွင် တစ်ကြိမ်တည်း နိုင်ငံအစိုးရအများအပြားကို လော်ဘီလုပ်နိုင်သောအခွင့်အရေး ရရှိမည်ဖြစ်သည်။